



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမှတ်၊ ၃၆၃/၄၂၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

E-mail: dgdma@myanmar.com.mm , dma.myan@gmail.com

Tel : 95 1 397640

PO.Box: 194

Fax: 95 1 397641

ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ရက်

ညွှန်ကြားချက် (၃/၂၀၁၄)

အကြောင်းအရာ။ မြန်မာသင်္ဘောသားများ မြန်မာအလံလွှင့်ထူထားသည့် သင်္ဘောများ၌ တာဝန်ထမ်းဆောင်ရာတွင် သင်္ဘောသားအလုပ်အကိုင် သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သင်္ဘော အတက်/အဆင်း ဆောင်ရွက်ခများကို နိုင်ငံတော်သို့ ပေးသွင်းခြင်းကိစ္စ

၁။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၄) ဆုံးဖြတ်ချက်အရ မြန်မာအလံလွှင့်ထူထားသည့် သင်္ဘောများတွင် မြန်မာသင်္ဘောသားများ တာဝန်ထမ်းဆောင်ခြင်းအတွက် ဌာနဆိုင်ရာ ဝန်ဆောင်ကြေးများကို နိုင်ငံတော်သို့ ပေးသွင်းရန်မလိုအပ်ဘဲ မြန်မာ ကုန်သည်သင်္ဘောအက်ဥပဒေအရ သင်္ဘောသားအလုပ်အကိုင် သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သင်္ဘော အတက်/အဆင်း ဆောင်ရွက်ခများကိုသာ အောက်ပါအတိုင်း ပြောင်းလဲ၍ နိုင်ငံတော်သို့ ပေးသွင်းသွားရမည်ဖြစ်သည်-

- (က) မြန်မာအလံလွှင့်ထူထားသည့် သင်္ဘောများသည် သင်္ဘောသားအလုပ်အကိုင် သဘောတူ စာချုပ်ချုပ်ဆိုရာတွင် စာချုပ်ချုပ်ဆိုခအဖြစ် အပြည်ပြည်ဆိုင်ရာကုန်သွယ် သင်္ဘောများအတွက် တစ်နှစ်လျှင်တစ်ကြိမ်၊ သင်္ဘောတစ်စီးလျှင် ကျပ် (၃၀၀၀၀/-)နှုန်း ဖြင့်လည်းကောင်း၊ ပြည်တွင်း ကမ်းရိုးတန်းသွားသင်္ဘောများအတွက် (၆)လလျှင် တစ်ကြိမ် သင်္ဘောတစ်စီးလျှင် ကျပ် (၁၅၀၀၀/-)နှုန်း ဖြင့်လည်းကောင်း နိုင်ငံတော်သို့ ပေးသွင်းခြင်း၊
- (ခ) မြန်မာအလံလွှင့်ထူထားသော သင်္ဘောများတွင် တာဝန်ထမ်းဆောင်သည့် သင်္ဘောသားတစ်ဦး သင်္ဘောအတက်/အဆင်း (Sign on/Sign off) ဆောင်ရွက်ခအဖြစ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောများအတွက် အတက်ဆောင်ရွက်ခ ငွေကျပ် (၃၀၀၀/-)နှုန်းနှင့် အဆင်းဆောင်ရွက်ခ ငွေကျပ် (၃၀၀၀/-) နှုန်းတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောများအတွက် အတက်ဆောင်ရွက်ခ ငွေကျပ် (၂၀၀၀/-)နှုန်းနှင့် အဆင်းဆောင်ရွက်ခ ငွေကျပ် (၂၀၀၀/-)နှုန်းဖြင့်လည်းကောင်း နိုင်ငံတော်သို့ ပေးသွင်းခြင်း၊

၂။ ဤညွှန်ကြားချက်တွင် ပါရှိသည့် သင်္ဘောသားအလုပ်အကိုင် သဘောတူစာချုပ် ချုပ်ဆိုခြင်း နှင့်သင်္ဘော အတက်/အဆင်း ဆောင်ရွက်ခများအား နိုင်ငံတော်သို့ ပြောင်းလဲပေးသွင်းစေခြင်းကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ စ၍ ဆောင်ရွက်သွားရန် ညွှန်ကြားသည်။

မောင်မောင်ဦး
ညွှန်ကြားရေးမှူးချုပ်

ဖြန့်ဝေခြင်း-

ရေကြောင်းဌာနခွဲ

သင်္ဘောသားဌာနခွဲ

စီမံရေးဌာနခွဲ၊ ဘဏ္ဍာရေးဌာနစု

မြန်မာအလံလွှင့်ထူထားသော အပြည်ပြည်ဆိုင်ရာသွား ကုန်သွယ်သင်္ဘောများ၊

မြန်မာအလံလွှင့်ထူထားသော ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောများ၊

မိတ္တူကိုင်-

ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)

ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)

ဥပဒေနှင့်နည်းပညာစံများဌာနခွဲ

ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဌာနခွဲ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ

စီမံရေးဌာနခွဲ

ရေကြောင်းလုပ်ငန်းဌာနခွဲ

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အထက်မြန်မာပြည်)

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အောက်မြန်မာပြည်)